

အကြေအညာ နဲ့ <a-kyei a- nya> ①河的上、下游 ②缅甸南部、北部

အကြေအမှု နဲ့ <a-kyei a-mwa> 碎片，碎物：ကောက်ရှိ：～ ငွေ 碎稻草

အကြေး နဲ့ <a-kyei: / a-kyi:> 鱼鳞

အကြေးဗုံး နဲ့ <a-kyei: gun> 鳞：ငါး～ 鱼鳞

အကြေးထိုး ကဲ <a-kyei: hto:> 刮鱼鳞：ငါးတွေ့ုး～ ပြီးစေ ～ ဆေးပါ။ 把鱼鳞刮去，用水洗一下。

အကြေးအချုံ ကဲဝါ <a-kyaw' a-maw> 标致地，花枝招展：ဉာဏ်ပွဲကို～ သူးကြတယ်။ 打扮得花枝招展去参加游园会。/ ～ ဝါဝါစာအပ်ယင်ထားသည်။ 穿的很漂亮。

အကြေး နဲ့ <a-kyaw> 油煎、油炒的食物：～ ဆိုင် 卖油炸点心的店铺 / ～ သည် 卖油炸点心的小贩

အကြေးခဲ့ ကဲ <a-kyaw khan> 经得起油炸(不费油)：မုန်ပိုင်းခဲ့ကဲ～ တယ်။ 菜油经得起炸(不费)。

အကြေးအငြား I ကဲဝါ <a-kyaw a-nya> 大声：စံခိုဘိုင်းကို～ ဆိုကြသည်။ 大声唱着进行曲。II <a-kyaw a-nya> 广告，宣传：～ ကောင်းရှုံးအရောင်းတွင်သည်။ 因广告作得好所以很畅销。

အကြေးအလှုံး နဲ့ <a-kyaw a-hlaw> 经油煎的或炒的食品

အကြေး နဲ့ <a-kyaw:> ①筋脉 ②血管，肌腱，筋 ③(植物的)络 ④河道，(矿)脉 ⑤本性，性情，脾气：ညွှေး～ ～ ငါးပါတယ်။ 我知道你的脾气儿。/ သစ်ကြောဝါးကြေး ကိုသိတဲ့လဲမဲ့ ～ ကိုသိတဲ့အတော်ခေါက်တယ်။ 竹、木的纹路儿好认，人心难测。

အကြေးကိုင် ကဲ <a-kyaw: kain> ①(眼、嘴)歪斜，(手、脚等)痉挛，麻痹 ②按摩舒筋

အကြေးအေး နဲ့ <a-kyaw: zei:> ①【医】静脉注射剂：～ ထိုးသည်။ 静脉注射。

အကြေးဆိုင်း ကဲ <a-kyaw: hsain:> (手脚等)僵硬

အကြေးဆဲ ကဲ <a-kyaw: hswe:> 抽搐：～ ရောဂါ 【医】抽搐病

အကြေးထပိုင်းကြုံ နဲ့ <a-kyaw: d-bain: kyewt> 【解】股部一肌肉名

အကြေးတော် ကဲ <a-kyaw: tet> 筋骨酸疼：ကော်လာကြီး ဖြို့အကျိုဝင်ထားရတာက်～ တယ်။ 因穿高领的衣服，脖子都酸痛了。

အကြေးတော်နာ နဲ့ <a-kyaw: tet na> 【医】神经痛

အကြေးတင်း ကဲ <a-kyaw: tin> 扭伤，捩伤：ခြေထောက်～ သူးတယ်။ 脚腕扭伤了。

အကြေးတင်း ကဲ <a-kyaw: tin:> ①(因劳累)筋骨发紧，

酸痛：နားထင်တယ်～ နေတယ်။ 一边太阳穴胀痛。② (喻)板着脸；傲气十足

အကြေးတောင် ကဲ <a-kyaw: taun> 筋骨酸痛

အကြေးထပ် ကဲ <a-kyaw: tout> 轻微扭伤

အကြေးတွဲနာ နဲ့ <a-kyaw: tun' na> 神经性震颤病

အကြေးထား ကဲ <a-kyaw: hta:> ①筋骨酸痛 ②(喻)浪荡

အကြေးထုံး ကဲ <a-kyaw: hton> (神经)麻痹

အကြေးထုံး ကဲ <a-kyaw: htin:> 【医】静脉曲张

အကြေးပြင် နဲ့ <a-kyaw: byin> 神经束

အကြေးမာ နဲ့ <a-kyaw: ma:> 【医】大腱

အကြေးမျက် ကဲ <a-kyaw: myet> 扭伤

အကြေးမျက် နဲ့ <a-kyaw: hmyin> 微血管

အကြေးထိုင်း ကဲ <a-kyaw: lait> 痉挛，抽搐，口眼歪斜

အကြေးထဲ့ ကဲ <a-kyaw: lwe:> 扭伤

အကြေးထိုး ကဲ <a-kyaw: thi:> ①熟悉筋络的位置 ②(喻)

知道某人的习性或脾气

အကြေးသေး I နဲ့ <a-kyaw: dhei> 瘫痪症 II ကဲ <a-kyaw: thei> 瘫痪

အကြေးအခြင်း နဲ့ <a-kyaw: a-khyin> 筋，筋骨：～ ညောင်း သည်။ 筋骨酸。

အကြေးအစာမ်း နဲ့ <a-kyaw: a-hsits> 关节：～ လွှဲသွားလို့ လမ်းလေ့လွှာက်နိုင်ဘူး။ 脚关节脱臼，走不了路。

အကြိုး နဲ့ <a-kyo> ①前夕：နှစ်သာစုံ～ နေ့ 除夕 ②迎接者，接待者

အကြိုးတော် နဲ့ <a-kyo daw> 迎接的人

အကြိုးနေ့ နဲ့ <a-kyo nei> 泼水节的前一天，节日前夕：လွှဲလောင်း ～ 独立节前夕

အကြိုးအကြား နဲ့ <a-kyo a-kyaa> ①胡同，小巷 ②角落，旮旯儿

အကြိုးအဆိုး နဲ့ <a-kyo a-hso> 欢迎

အကြိုး နဲ့ <a-kyan> 主意，计谋，图谋，意图：～ ကုန်ဝါယာ ဆားချက် (成)黔驴技穷

အကြိုးကျုပ် ကဲ <a-kyan kyat> 一筹莫展

အကြိုးကြီး ကဲ <a-kyan kyi:> 有野心，

အကြိုးခေါ် ကဲ <a-kyan khat> = အကြိုးကျုပ်

အကြိုးဆီး နဲ့ <a-kyan zo:> 阴谋

အကြိုးကျု၏ နဲ့ <a-kyan nyan> 意见，主意，想法

အကြိုးကျု၏ပေး ကဲ <a-kyan nyan pei:> = အကြိုးပေး

အကြိုးတဲ့ I နဲ့ <a-kyan du> 持同一想法者：သူတို့နှင့်ယောက်～ မြို့ကြော်။ 他们俩是持有同一想法的人。/ ～ ရှင်းယူ 想法相同成了敌手。II ကဲ <a-kyan tu> 想法相同，意见一致：သူတို့နှင့်ယောက်～ ကြော်။ 他们俩想法一致。

အကြိုးဥာဏ်တဲ့ ကဲ <a-kyan don: nyan don:> 没头脑，无计可施